

သိရှိနားလည်ပြီး သဘောတူခွင့်ပြုကြောင်း ဖြည့်စွက်ပုံစံ - ကလေးသူငယ်များအတွက်

သဘောတူခွင့်ပြုချက် ရယူခြင်းမပြုမီ၊ ကျေးဇူးပြု၍

- စာမျက်နှာ ၆ နှင့် ၇ သည် သဘောတူခွင့်ပြုကြောင်းဖြည့်စွက်ပုံစံများဖြစ်သည် - မိတ္တူနှစ်စောင်ပွားထားရန်
 - တစ်စောင်အား လူတွေ့မေးမြန်းခြင်း/ရုပ်သံနှင့်ဓာတ်ပုံရိုက်ကူးရာတွင် ပါဝင်မည့်သူအား ပေးရန်၊
 - ဒုတိယတစ်စောင်အား ရုပ်သံ/ဓာတ်ပုံများနှင့်အတူ [the MediaHub](#) တွင် သိမ်းဆည်းရမည်။
- စာမျက်နှာ ၁၊ ၂၊ ၃၊ ၄ နှင့် ၅ တွင် သဘောတူခွင့်ပြုချက်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ရှင်းလင်းပြသနိုင်ရန် လမ်းညွှန်ထားပါသည်။
- ကျေးဇူးပြု၍ ညွှန်ပြထားသည့်နေရာများတွင် သင့်လျော်ကိုက်ညီသည့် အချက်အလက်များကို ထည့်သွင်းပါ။ ဤဖြည့်စွက်ပုံစံကို သင့်လျော်ကိုက်ညီသည့် ဘာသာစကား ဖြင့် ရေးသားထားကြောင်း သေချာစေပါ။

ဤဘောတူခွင့်ပြုကြောင်းဖြည့်စွက်ပုံစံသည် လူအများအား ပိုမိုသက်သောင့်သက်သာရှိစေရန်၊ ယုံကြည်မှုတည်ဆောက် နိုင်ရန်၊ ၎င်းတို့၏ အခွင့်အရေးများကို ၎င်းတို့အားအသိပေးရန်နှင့် ရုပ်ရှာလူထုအသိုင်းအဝိုင်းက အိုင်စီအာရ်စီအပေါ်ထားရှိသည့် အမြင်များကို ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုပါလိမ့်မည်။ အခြေအနေအားလုံးနီးပါးတွင် သိရှိနားလည်သည့် သဘောတူခွင့်ပြုချက် ရရှိရန်လိုအပ်ပါသည်။ ရှင်းလင်းစွာသိရှိနိုင်ရန် သဘောတူခွင့်ပြုချက် ရယူတောင်းခံခြင်းဆိုင်ရာ အိုင်စီအာရ်စီ၏ လမ်းညွှန်ချက်များ ([the ICRC's content-gathering guidelines](#)) ကိုကြည့်ပါ။

ကလေးသူငယ်ကို ရုပ်သံ သို့မဟုတ် ဓာတ်ပုံရိုက်ကူးရာတွင် ကလေးသူငယ်အတွက် အကောင်းဆုံးဖြစ်စေရန်ဟူသည့် အချက်ကို အမြဲတမ်း ဆွဲကိုင်ထားရန် အရေးကြီးပြီး ကျွန်ုပ်တို့ဆောင်ရွက်သည့် အချက်အလက်အကြောင်းအရာစုဆောင်းမှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေရပါ။ ထို့ကြောင့် ကလေးသူငယ်နှင့် ၎င်း၏မိဘ/တရားဝင်အုပ်ထိန်းသူတို့နှင့် ထိတွေ့ဆက်သွယ်ပြီး ပုံမှန်တွေ့ဆုံဆွေးနွေးသွားရန်မှာ အလွန်တရား အရေးကြီးပါသည်။

ဆောင်ရွက်ရမည့်အရာများ

- ကလေးသူငယ်နှင့် မိဘ/တရားဝင်အုပ်ထိန်းသူတို့အတွက် သက်သောင့်သက်သာရှိသည့် နေရာဖြစ်ကြောင်း သေချာစေပါ။ အကယ်၍ တွေ့ဆုံမေးမြန်းမှုတွင် ထိလွယ်ရှလွယ်သော သတင်းအချက်အလက်များ ပါဝင်မည်ဆိုပါက သီးသန့်ဖြစ်သည့် နေရာတွင် ရှိနေရန် လိုအပ်ပါသည်။
- သင့်ကိုယ်သင် မိတ်ဆက်ပါ။ ဘာသာပြန်ပေးမည့်သူကို မိတ်ဆက်ပေးပါ။ ဘာသာပြန်သူ ပြောကြားသည်များကို ကလေးနှင့် မိဘ/တရားဝင်အုပ်ထိန်းသူများက နားလည်ကြောင်းနှင့် ဘာသာပြန်ပြောဆိုပေးခြင်းအပေါ်သက်သောင့်သက်သာ ရှိကြောင်း သေချာစေရန် စစ်ဆေးပါ။
- သင်ရောက်ရှိလာရသည့် အကြောင်းအရင်းကို ရှင်းပြပါ။
သဘောတူခွင့်ပြုကြောင်း ဖြည့်စွက်ပုံစံတွင် ပါဝင်သည့်စာများအားလုံးကို ဖတ်ပြပါ။ ကလေး သို့မဟုတ် မိဘ/တရားဝင် အုပ်ထိန်းသူတို့ထံတွင် မေးခွန်းများရှိမရှိ သို့မဟုတ် ပြောကြားခဲ့သည့်အချက်အလက်အား ထပ်မံပြောကြားစေလိုမှု ရှိမရှိ ကြည့်ရှုရန်ညွှန်ပြထားသည့် နေရာတွင် ခေတ္တရပ်ပါ။
- ကလေး၏ အသက်အရွယ်နှင့်ကိုက်ညီသောစကားလုံးများကို အသုံးပြုပြီး အဓိက အချက်အလက်များကို ထပ်မံရှင်းပြရန် အချိန်သက်သက်ပေးပါ။

- လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆက်စပ်စဉ်းစားရမည်များကို အသေးစိတ်ပါဝင်စေရန် သတိပြုပါ။ သို့မှသာ ကလေးနှင့် မိဘ/တရားဝင်အုပ်ထိန်းသူတို့သည် ၎င်းတို့၏ ဇာတ်ကြောင်းကို ပြောဆိုခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ပြည့်ပြည့်ဝဝ သိရှိနားလည်မည်ဖြစ်သည်။
- ၎င်းတို့ကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်နေစဉ်အချိန်အတွင်း အပါအဝင် မည်သည့် အချိန်တွင်မဆို ၎င်းတို့၏ သဘောတူ ခွင့်ပြုချက်ကို ရုပ်သိမ်းနိုင်ကြောင်း အသိပေးပြောဆိုပါ။
- ၎င်းတို့တွင် မေးခွန်း သို့မဟုတ် စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ ရှိမရှိ မေးမြန်းပါ။
- ၎င်းတို့အားလုံး သဘောတူပါက¹ မိဘ/တရားဝင်အုပ်ထိန်းသူတို့၏ သဘောတူခွင့်ပြုချက်ကို ရေးသားလက်မှတ်ထိုးခြင်း သို့မဟုတ် ရုပ်သံမှတ်တမ်းတင်ခြင်း² ဖြင့် ရယူပါ။ စာမျက်နှာ ၆ နှင့် ၇ တို့တွင်ပါဝင်သည့် ၎င်းတို့၏ ရုပ်ပုံ၊ အသံ သို့မဟုတ် နာမည်အပြည့်အစုံ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ၎င်းတို့ တောင်းဆိုထားသည့် ကန့်သတ်တားမြစ်ချက်များကို သေသေချာချာ ဖတ်ရှုပါ။
- သဘောတူခွင့်ပြုချက်ကို ရုပ်သိမ်းလိုခြင်း သို့မဟုတ် မေးခွန်းများ/စိုးရိမ်ပူပန်မှုများအတွက် ဆက်သွယ်ရမည့် လိပ်စာ အတိအကျကို ဤဖြည့်စွက်ပုံစံ၏ အောက်ခြေတွင် ထည့်သွင်းဖော်ပြပါ။
- ရေးသားထားသည့် သို့မဟုတ် ရုပ်သံဖြင့်မှတ်တမ်းတင်ထားသည့် သဘောတူခွင့်ပြုကြောင်းဖြည့်စွက်ပုံစံကို [the MediaHub](#) ရှိ လုပ်ငန်းဖိုင်များ (project files) သိမ်းဆည်းရာ စာဖိုင်တွဲ (folder) အောက်၌ပင် ပေးပို့သိမ်းဆည်းပါ။

ဇာတ်ညွှန်းနမူနာ

အောက်ဖော်ပြပါအကြောင်းအရာသည် သင်၏နေရာဒေသအကြောင်းအရာ၊ သင့်လုပ်ငန်းရည်ရွယ်ချက်များနှင့်အညီ လိုက်လျောညီထွေ ရှိစေရန် ပြုပြင်နိုင်သည့် နမူနာ ဇာတ်ညွှန်းဖြစ်ပါသည်။

အိုင်စီအာရ်စီဆိုသည်မှာ

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ) သည် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစား ရသူများကို ပံ့ပိုးကူညီလျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါသည်။ အိုင်စီအာရ်စီနှင့် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ မေးခွန်း သို့မဟုတ် စိုးရိမ်မှု တစ်စုံတစ်ရာရှိပါက မည်သည့်အချိန်တွင်မဆို အိုင်စီအာရ်စီ၏ အဖွဲ့ဝင်ဝန်ထမ်းများထံတွင် မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့နှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည်များကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် စာမျက်နှာ www.icrc.org တွင် ဝင်ရောက်ရှာဖွေနိုင်ပါသည်။

သင်၏ကလေးကို ရုပ်သံ သို့မဟုတ် ဓါတ်ပုံရိုက်ကူးလိုသည့် အကြောင်းအရင်း

သင်၏အတွေ့အကြုံကို ကျွန်ုပ်တို့နှင့် မျှဝေခြင်းဖြင့် သင်နေထိုင်ရာနေရာနှင့် သင်၏ရပ်ရွာအတွင်း ဖြစ်ပွားလျက်ရှိသည့် အကြောင်းအရာများကို အခြားသူများ ကောင်းစွာသိရှိနားလည်လာစေရန် ထောက်ပံ့နိုင်ပါသည်။ အိုင်စီအာရ်စီအနေဖြင့် ဖြစ်ပျက်နေသည့်အကြောင်းအရာများကို အများပြည်သူသိရှိနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပါသည်။ ထို့ပြင် ပဋိပက္ခနှင့် အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူများကို အိုင်စီအာရ်စီက မည်ကဲ့သို့ ထောက်ပံ့နေကြောင်းကိုလည်း ပြသလိုပါသည်။ ဤမှတ်တမ်းများကို ကျွန်ုပ်တို့၏လုပ်ငန်းအတွက် ရန်ပုံငွေရှာဖွေရာတွင်လည်း အသုံးပြုနိုင်ပါသည်။

သင်၏ကလေးက သူ၏ဇာတ်ကြောင်းကို ပြောပြနေစဉ်အတွင်း ကျွန်ုပ်တို့သည် ကလေး၏ နာမည်အပြည့်အစုံ၊ နေထိုင်ရာ နေရာ၊ မိသားစုအခြေအနေအစရှိသည့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မေးခွန်းများကို မေးမြန်းပြီး ဓါတ်ပုံ၊ ရုပ်သံ၊


¹ အကယ်၍ ကလေး သို့မဟုတ် မိဘ/တရားဝင်အုပ်ထိန်းသူတို့က သဘောတူခွင့်ပြုခြင်းမရှိပါက ထိုသူများကို ရုပ်သံ သို့မဟုတ် ဓါတ်ပုံရိုက်ကူးခြင်း မပြုနိုင်ပါ။

² ပါဝင်ဆောင်ရွက်သူက ရွေးချယ်မှသာ ရုပ်သံဖြင့်မှတ်တမ်းတင်ထားသည့် ခွင့်ပြုချက်ကို ပေးပို့နိုင်သည်။

အသံ ရိုက်ကူးမှတ်တမ်းတင်ခွင့်ပြုရန် တောင်းဆိုခြင်းများ ရှိနိုင်ပါသည်။ ကျွန်ုပ်တို့နှင့် မည်သည့်သတင်းအချက်အလက်ကို မည်၍မည်မျှ မျှဝေမည်ဆိုသည်မှာ အမြဲတမ်း သင်၏ ရွေးချယ်မှုအတိုင်းသာ ဖြစ်ပါသည်။

သင့်ကလေး၏ဇာတ်လမ်းကို မြင်တွေ့နိုင်မည့်နေရာ

အောက်ဖော်ပြပါများသည် သင့်ကလေး၏ ရုပ်ပုံ/ရုပ်သံများကို မည်ကဲ့သို့အသုံးပြုနိုင်သည်ဆိုသည့် နမူနာများ ဖြစ်ပါသည်။





ICRC @ICRC · Oct 23
"Now I can play with other children."

Watch how Abdulbasit's life changed after receiving his artificial legs.



1 22 63

□ ဤကိစ္စကို ဆက်လက်ဆောင်ရွက် လိုပါသလား။

သင့်ကလေး၏ ဇာတ်လမ်းနှင့် အချက်အလက်များကို မည်သူတို့နှင့် မျှဝေမည်နည်း။

အများပြည်သူများ၊ ရန်ပုံငွေထည့်ဝင်လှူဒါန်းသူများ၊ အခြား အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ သို့မဟုတ် သတင်းမီဒီယာ အဖွဲ့အစည်းများ။ သင့်ဆီမှ ကောက်ယူထားသော သတင်းအချက်အလက်များကို အိုင်စီအာရ်စီက စီမံခန့်ခွဲလျက်ရှိသည့် သတင်းအချက်အလက်များသိမ်းဆည်းရာနေရာတွင် သိမ်းဆည်းထားပါမည်။

သင့်ကလေး၏ ဇာတ်လမ်းကို ထုတ်ဝေပြီးသည်နှင့် တပြိုင်နက် ထိုအကြောင်းအရာကို အများပြည်သူ မည်သူမဆို ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ ဤတွင် အစိုးရ၊ ကျန်းမာရေးဆိုင်ရာ သို့မဟုတ် အကျဉ်းထောင်ဆိုင်ရာ တာဝန်ရှိသူများလည်း မြင်တွေ့နိုင် သည်ဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် သင့်အား အများပြည်သူနှင့် မည်သည့်အကြောင်းအရာများကို မျှဝေမည်ကို သင်ကိုယ်တိုင် အကောင်းဆုံး ဆုံးဖြတ်စေလိုပါသည်။

သင့်ကလေး၏ ဇာတ်လမ်းနှင့် အချက်အလက်များကို မည်သည့်နေရာတွင် အချိန်မည်မျှကြာအောင် ထိန်းသိမ်းထားမည်နည်း။

ကျွန်ုပ်တို့၏ **public archives** တွင်ရှိသည့် သင့်ကလေး၏ ဓါတ်ပုံ၊ ရုပ်သံဖိုင်နှင့် တွေ့ဆုံမေးမြန်းထားခြင်းများကို သင့်ဘက်မှ ဖယ်ဖျက်ပေးပါရန် အီးမေးလ်ဖြင့် (*email: avarchives@icrc.org*) သို့မဟုတ် +41 22 730 33 55 သို့ ဖုန်းခေါ်ဆို၍ တောင်းဆိုမှု မပြုမခြင်း ထားဝရ သိမ်းဆည်းထားနိုင်ပါသည်။



Reference : V-P-BF-E-00138

Date : 04/07/2022

Country/Region : BURKINA FASO

Caption : Province of Yatenga, town of Ouahigouya. The IC is distributing essential household goods and food aid.

Photographer : MANO, VALENTIN

Keyword : TWO-WHEELED VEHICLES; ICRC SIGN; WOM FOOD AID; CHILDREN UNDER ONE YEAR OLD; PARCEL; MATERIAL ASSISTANCE

Confidentiality level : public

Publication restrictions : publication without restriction

Copyright : ICRC

Description : More than 1,000 displaced households in Ga in the east of the country benefited from this assistance.

Resolution : 5747x3981

Orientation : landscape



IMG_5839.jpg

[See full details](#)

Description 1000 ménages déplacés à Gayéri assisté en biens essentiels de ménage et en vivres

Date:imported 06/07/2022

Language Not applicable,French

Validation status Validated

Related photos

Page

1

of 1

< >

☐ **နောက်တစ်ကြိမ် ထပ်မံပြောကြားပေးစေလိုသည့် အချက်များ ရှိပါသလား။**

သင်ပြောဆိုနိုင်တာတွေက ဘာတွေလဲ။

အိုင်စီအာရ်စီသည် သင်၏ အတွေ့အကြုံနှင့် ကိုယ်ရေးအချက်အလက်ကို သင်က သဘောတူခွင့်ပြုမှသာ မျှဝေခွင့်ရှိပါသည်။ သင့်အနေဖြင့် ကျွန်ုပ်တို့ မည်သည့်အချက်အလက်ကိုသာ မျှဝေနိုင်ကြောင်း ပြောကြားနိုင်ပါသည်။ အကယ်၍ သင်၏ ဇာတ်လမ်းအကြောင်းအရာတွင် ထိလွယ်ရှလွယ်သည့် အချက်အလက်များ ပါဝင်ခဲ့ပါက သင့်အနေဖြင့် အခြားသူများနှင့် မျှဝေလိုခြင်းမရှိသည့် ကဏ္ဍများ ပါဝင်နေကြောင်းကို ကျွန်ုပ်တို့ကို ပြောကြားနိုင်ပါသည်။ သင်မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် လိုအပ်ပါက ကျွန်ုပ်တို့အနေဖြင့် အကာအကွယ်ပေးသွားရန် လုပ်ဆောင်နိုင်သမျှအားလုံးကို ဆောင်ရွက်ပြီး ဇာတ်လမ်းအကြောင်းအရာကို အမည်အဖော်လိုသူ အနေဖြင့်သာ ထိန်းသိမ်းထားရှိပါမည်။

သင်၏ သဘောတူခွင့်ပြုချက်ကို ယနေ့ယခုအချိန်တွင် ပေးခဲ့သည့်တိုင်အောင် တွေ့ဆုံမေးမြန်းမှုပြုလုပ်နေစဉ်အတွင်းဖြစ်စေ၊ တွေ့ဆုံမေးမြန်းပြီးသည့်နောက်တွင်ဖြစ်စေ၊ မည်သည့်အချိန်တွင်မဆို သဘောတူခွင့်ပြုချက်ကို ရုပ်သိမ်းလိုပါက အချိန်မရွေး ရုပ်သိမ်းနိုင်ပါသည်။ သင်၏ဇာတ်လမ်းအကြောင်းအရာကို ကျွန်ုပ်တို့ဘက်က ထုတ်ဝေမှု မပြုမချင်း သင်ပြောကြားခဲ့သည့် ကိုယ်ရေးအချက်အလက်များကို အိုင်စီအာရ်စီအတွင်း၌သာ ထိန်းသိမ်းထားမည်ဖြစ်ကြောင်းကို သိရှိထားရန် အရေးကြီးပါသည်။ သို့သော် ထုတ်ဝေပြီးခဲ့သည့်နောက်ပိုင်းတွင် သင်မျှဝေခဲ့သည့် ကိုယ်ရေးအချက်အလက်များကို အခြားသူများက ပြန်လည်ကူးယူဖော်ပြခြင်း၊ ခင်းကျင်းပြသခြင်း နှင့် မျှဝေခြင်းများ ပြုလုပ်နိုင်ပါသည်။ ဤကဲ့သို့ ပြုလုပ်ခဲ့ပါက သင်၏ အချက်အလက်များကို ဖယ်ဖျက်ရန်မှာ ပိုမိုခက်ခဲနိုင်ပါသည်။

သင့်အခွင့်အရေးတွေက ဘာတွေလဲ။

ကိုယ်ရေးအချက်အလက်များရယူခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မေးခွန်း၊ စိုးရိမ်မှု သို့မဟုတ် မကျေနပ်ချက် တစ်စုံတစ်ရာ ရှိပါက ရှိ အိုင်စီအာရ်စီ ကိုယ်စားလှယ်ရုံးသို့ ဆက်သွယ်ပါ။ သင်၏ မကျေနပ်ချက်များအား ဖြေရှင်းပေးနိုင်ခြင်းမရှိပါက ထိုရုံးမှတစ်ဆင့် သင်၏ကိစ္စရပ်ကို အိုင်စီအာရ်စီ၏ အချက်အလက်များ ကာကွယ်ထိန်းသိမ်းရာရုံး (dpo@icrc.org)နှင့်/သို့မဟုတ် အိုင်စီအာရ်စီ၏ အချက်အလက်များကာကွယ်ထိန်းသိမ်းခြင်းကော်မရှင် (*the ICRC Data Protection Commission*) သို့ လွှဲပြောင်းပေးနိုင်ပါသည်။

အကြောင်းကိစ္စတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့နှင့်ဆက်သွယ်နိုင်ပါသည်။

- ကျွန်ုပ်တို့အား သင်နှင့်သင့်ကလေးပြောကြားခဲ့သည့် ကိုယ်ရေးအချက်အလက်များကို ဖတ်ရှုလိုပါက၊
- သင်၏ကိုယ်ရေးအချက်အလက်များကို အိုင်စီအာရ်စီက စီမံထားရှိပုံနှင့်စပ်လျဉ်း၍ ပိုမိုသိရှိလိုပါက၊
- သင်ပေးအပ်ခဲ့သည့် သဘောတူခွင့်ပြုချက်ကို ရုပ်သိမ်းလိုပါက၊
- သင် သို့မဟုတ် သင့်ကလေးက ပေးအပ်ခဲ့သည့် ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်ပေးစေလိုပါက သို့မဟုတ် ပယ်ဖျက်လိုပါက။

☐ **နောက်တစ်ကြိမ် ထပ်မံပြောကြားပေးစေလိုသည့် အချက်များရှိပါသလား။**

ကလေးသူငယ်အတွက် ရုပ်သံရိုက်ကူးမှုဆိုင်ရာ သဘောတူခွင့်ပြုကြောင်း ဖြည့်စွက်ပုံစံ -
အိုင်စီအာရ်စီအတွက် တစ်စုံ၊ လက်ခံတွေ့ဆုံမည့်သူအတွက်တစ်စုံ မိတ္တူဆွဲထားပါ။



ထည့်သွင်းရန်။ ။ သင့်တော်သည့်ဘာသာစကားဖြင့်ဖော်ပြထားသည့် အိုင်စီအာရ်စီအမှတ်တံဆိပ်

ထည့်သွင်းရန်။ ။ ကိုယ်စားလှယ်ရုံး၏လိပ်စာ

ဤဖြည့်စွက်ပုံစံကို လက်မှတ်ရေးထိုးရာတွင်

- လာရောက်လည်ပတ်ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိနားလည်ပါသည်။
- ကျွန်တော်/မ၏ ကလေးသည် ဤတွေ့ဆုံမေးမြန်းမှုတွင် ပါဝင်မှု ပြုခြင်း မပြုခြင်းက အိုင်စီအာရ်စီထံမှ ကျွန်ုပ်ရရှိသည့် အထောက်အပံ့/ဝန်ဆောင်မှုအကူအညီများအပေါ် သက်ရောက်မှုမရှိကြောင်း သိရှိနားလည်ပါသည်။
- ကျွန်တော်/မ၏ ကလေးအား ရုပ်သံ၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် တွေ့ဆုံမေးမြန်းခြင်းတို့တွင် အခကြေးငွေ မယူဘဲ ပါဝင်ကူညီရန် သဘောတူပါသည်။
- ကလေး၏အကြောင်းအရာများပါဝင်သည့် အရာများ(ရုပ်သံ၊ ဓာတ်ပုံ အစရှိသည်) ကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်များအတွက် ကမ္ဘာတစ်ဝန်းဆက်သွယ်ပြောဆိုရန် ရည်ရွယ်ချက်များဖြင့် ရုပ်မြင်သံကြား၊ အင်တာနက် ကွန်ရက် နှင့် ရုပ်ရှင်များအပါအဝင် သတင်းမီဒီယာများအားလုံးတွင် အသုံးပြုခြင်းအပြင် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်ချက်များအတွက်ပါ အသုံးပြုနိုင်ကြောင်းကို သိရှိ သဘောတူပါသည်။
- ကလေး၏အကြောင်းအရာများပါဝင်သည့် အရာများ (ရုပ်သံ၊ ဓာတ်ပုံအစရှိသည်)၊ ကလေး၏နာမည်၊ အသံနှင့် ကိုယ်ရေးရာဇဝင်များကို ယခုအချိန်သော်လည်းကောင်း၊ အနာဂတ်ကာလတွင်သော်လည်းကောင်း အသုံးပြုနိုင်ကြောင်းကို သိရှိ သဘောတူပါသည်။
- ကလေး၏အကြောင်းအရာကို ထုတ်ဝေခဲ့ပြီးနောက်တွင် အခြား တတိယအဖွဲ့အစည်းများက ဤအကြောင်းအရာကို မည်သို့ပြန်လည်တင်ပြအသုံးပြုမည်ကို အိုင်စီအာရ်စီအနေဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကို ကျွန်ုပ်သိရှိပါသည်။
- ဓာတ်ပုံများ/ရုပ်သံများအတွက် မူပိုင်ခွင့်မှာ ကျွန်ုပ်တွင်ရှိကြောင်းနှင့် dpo@icrc.org သို့မဟုတ် အောက်တွင် ဖော်ပြထားသည့် ဆက်သွယ်ရန်လိပ်စာသို့ ဆက်သွယ်ကာ ကျွန်ုပ်၏ သဘောတူခွင့်ပြုချက်ကို အချိန်မရွေး ရုပ်သိမ်းခွင့်ရှိကြောင်း သိရှိနားလည်ပါသည်။

ကန့်သတ်တားမြစ်ချက်များ

ဤတွေ့ဆုံမေးမြန်းမှုအတွင်း ကျွန်ုပ်သည် ကန့်သတ်တားမြစ်ချက်များကို လွတ်လပ်စွာ ချမှတ်နိုင်ကြောင်း သိရှိနားလည်ပါသည်။

- ☐ ရုပ်သံရိုက်ကူးခြင်း၊ အသံမှတ်တမ်းယူခြင်းနှင့် ကျွန်တော်/မ ကလေး၏ မျက်နှာ/ရုပ်ပုံအား အသုံးပြုခြင်းကို သဘောတူခွင့်ပြုပါသည်။ **သို့မဟုတ်**
- ☐ ရုပ်သံရိုက်ကူးခြင်း၊ အသံမှတ်တမ်းယူခြင်းနှင့် ကျွန်တော်/မ ကလေး၏ မျက်နှာ/ရုပ်ပုံအား အသုံးပြုခြင်းကို သဘောမတူပါ။ ခွင့်မပြုပါ။
- ☐ ရုပ်သံရိုက်ကူးခြင်း၊ အသံမှတ်တမ်းယူခြင်း သို့မဟုတ် ကျွန်တော်/မ ကလေး၏ အသံအား အသုံးပြုခြင်းကို သဘောတူ ခွင့်ပြုပါသည်။ **သို့မဟုတ်**
- ☐ ရုပ်သံရိုက်ကူးခြင်း၊ အသံမှတ်တမ်းယူခြင်း သို့မဟုတ် ကျွန်တော်/မ ကလေး၏ အသံအား အသုံးပြုခြင်းကို သဘောမတူပါ။ ခွင့်မပြုပါ။
- ☐ ကျွန်တော်/မ ကလေး၏ နာမည်အား အသုံးပြုခွင့်ပေးပါသည်။ **သို့မဟုတ်**

□ ကျွန်တော်/မ ကလေး၏ နာမည်အား အသုံးပြုခွင့်မပေးပါ။

မိဘ/တရားဝင်အုပ်ထိန်းသူ၏ အမည်

လက်မှတ်

နေရာ နှင့် နေ့စွဲ

အိုင်စီအာရ်စီဝန်ထမ်း/ခါတ်ပုံရိုက်ကူးသူ/ရုပ်သံရိုက်ကူးသူ၏ အမည်

လက်မှတ်

နေရာ နှင့် နေ့စွဲ

ဤသဘောတူခွင့်ပြုချက် ဖြည့်စွက်ပုံစံ သို့မဟုတ် ရုပ်သံကို the Media Hub တွင်ရှိသည့် လုပ်ငန်းနှင့်အတူ သိမ်းဆည်းထားသင့်သည်။

သဘောတူခွင့်ပြုချက်အား ရုပ်သိမ်းလိုခြင်း၊ မေးခွန်းများ သို့မဟုတ် တိုင်ကြားလိုသည်များနှင့် စပ်လျဉ်း၍ အိုင်စီအာရ်စီအား ဆက်သွယ်ရန်

(သင်၏ ဇာတ်လမ်းအား မျှဝေနေခြင်းကို ရပ်တန့်ပေးစေလိုပါက သို့မဟုတ် သင်၏ ဇာတ်လမ်းကို ပြောကြားပုံနှင့်စပ်လျဉ်း၍ မေးခွန်း သို့မဟုတ် တိုင်ကြားလိုမှု တစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့နှင့် ဆက်သွယ်နိုင်ပါသည်။)

ဒေသတွင်းကိုယ်စားလှယ်ရုံး၏ အီးမေးလ်

ဒေသတွင်းကိုယ်စားလှယ်ရုံး၏ လိပ်စာ

ဒေသတွင်းကိုယ်စားလှယ်ရုံး၏ ဖုန်းနံပါတ်

ဒေသတွင်းကိုယ်စားလှယ်ရုံး၏ ရုံးချိန်

အိုင်စီအာရ်စီဝန်ထမ်း/ခါတ်ပုံရိုက်ကူးသူ/ရုပ်သံရိုက်ကူးသူ၏ အမည်

နေရာ နှင့် နေ့စွဲ